

သဘျူခိဖျိနိုက်ကစၢ်တၢ်အံးထွဲကွၢ်ထွဲ

အါခၢ်ဂ့ၢ် ဟံၣ်ယီၤဆူၣ်ချ့မၤစၢၤ အံၤဟ့ၣ်လီၤသးမၤတၢ်အဂ့ၢ်
ကတၢၢ်လၢပုၤတၢ်အိၣ်ဆူၣ်အိၣ်ချ့အဂီၢ် လၢတသ့မၤဂီၢ် ကလီ
ပုၤအတၢ်ဘၣ်, မၤတၢ်လၢအလီၤတၢ်အိၣ်ဒီးကံၢ်စီလၢပုၤလီၤ.
ပနၢ်လၢတၢ်သးကညီၤဘၣ်တၢ်န့ၣ်တမ့ၢ်ဟဲထဲလၢတၢ်မၤစၢၤ
ဘၣ်ထဲပုၤဂၤစၢၤဘၣ်, မ့ၢ်စ့ၢ်ကိးဒ်တၢ်ဟံးန့ၣ်မ့ၢ်ဒါလီၤတၢ်လီၤ
ဆဲးလၢတၢ်အၢၣ်လီၤအဖီခိၣ် ဒီး ပုၤလၢပကွၢ်ထွဲတဖၣ်စ့ၢ်ကိး ပပ
ဝ်ပသးဒံးအမ့ၢ်ပဘူးပတၢ်ဘၣ်ယးဒီးပုၤလီၤ.

အါခၢ်ဂ့ၢ် ဟံၣ်ယီၤဆူၣ်ချ့မၤစၢၤ, ပနၢ်ပၢ်လၢပပုၤမၤသကိးတၢ်
ဒီးပုၤန့ၣ်ပမ့ၢ်ဒၣ်တၢ်တမံၤယီၤလီၤ. ပသိၣ်လိယပ်ပပုၤမၤတၢ်
ဖိလီၤတၢ်လီၤဆဲး ပကွၢ်ဟ့ၣ်အိၣ်လီၤတၢ်လီၤဆဲး လၢအဝဲသ့ၣ်
ကမၤတၢ်အိၣ်ဒီး တၢ်ပဝ်သးလၢအဂ့ၢ်, ထီၣ်ဘီ, ဒ်အနီၣ်ကစၢ်
ဒၣ်ဝဲမုၢ်လၢပဝ်ဝဲ မ့ၢ်တမ့ၢ်လၢပုၤလၢအသးအိၣ်ဘၣ်ဝဲတဂၤဂၤအ
ဂီၢ်မ့ၢ်ဂ့ၢ် တၢ်ဒံးသိးအံၤတဖၣ်လီၤ.




သဘျူခိဖျိနိုက်ကစၢ်တၢ်အံးထွဲကွၢ်ထွဲ

ဟံၣ်ယီၤဆူၣ်ချ့မၤစၢၤအံၤ မၤတၢ်အိၣ်ဒီးတၢ်မၤအတက့ၢ်လဲၢ် ဒီး
ဟ့ၣ်စ့ၢ်ကိးတၢ်ပုၤလၢပကမၤဘၣ်အိၣ်လၢပုၤအနီၣ်ကစၢ်အဟံၣ်
ပုၤ ဒၣ်ဝဲဖဲပုၤဆါလၢအကိညာ်လီၤက့ၤလၢအ တၢ်ဆူးတၢ်ဆါမ့ၢ်တ
မ့ၢ်လၢအတၢ်ဘၣ်ဒိဘၣ်ထံးအပူၤလီၤ. ပကၤယၢ်မ့ၢ်တမ့ၢ် မၤ
ဂ့ၢ်ထီၣ်ပုၤတဂၤလၢအတူၢ်ဘၣ်တၢ်ဆါထၢအတၢ်အိၣ်မ့ၢ် အကံၢ်စီ
သ့ဝဲစ့ၢ်ကိးန့ၣ်လီၤ. ဟံၣ်ယီၤဆူၣ်ချ့မၤစၢၤအံၤဒုးညီထီၣ် တၢ်မၤ
ဒီး ပမ့ၢ်ကွၢ်လၢနီၣ်တဂၤအဂီၢ်န့ၣ်တၢ်ကွၢ်ထွဲအံၤတုၤလီၤဒိၣ်န့ၣ်
ဒံး တၢ်အံးထွဲကွၢ်ထွဲလၢတၢ်ဒီးန့ၣ်ဘၣ်အိၣ်လၢတၢ်ဆါဟံၣ်ဖးဒိၣ်
အပူၤဒံးလီၤ.



တၢ်အိၣ်သ့ၣ်လၢပပဝ်လုၢ်ပဝ်ပုၤ

တၢ်တီတၢ်လီၤ, တၢ်မ့ၢ်တၢ်ဘၣ်, တၢ်ဆဲးကျိးမၤသကိးတၢ်ဒီးမၤ
တၢ်လၢတၢ်တီတၢ်လီၤ အပူၤန့ၣ်မ့ၢ်ဝဲဒၣ်ပနီၣ်ဝံၣ်ခံတဖၣ်လၢပက
ဂဲၤလိၣ်မၤမ့ၢ်ကျိၤဝဲၤကွၢ်အံၤလီၤ. ပပဝ်လုၢ်ပဝ်ပုၤ ပုၤမၤတၢ်ဖိလ
ၤအအိၣ်ဒီးအကံၢ်အစီအလၢအပုၤ, မၤတၢ်အိၣ်ဒီးတၢ်လီၤတၢ်လီၤ
ဆဲး ဒီး ပပုၤမၤတၢ်ဖိအတၢ်မၤသကိးတဖၣ်န့ၣ်လီၤ.



ပုၤတဂၤအပူၤ

အါခၢ်ဂ့ၢ် ဟံၣ်ယီၤဆူၣ်ချ့မၤစၢၤ အံၤပဝ်ကမၤဘၣ်အသးဒိၣ်
မၤလၢမၤစၢၤဘၣ်တၢ်ဖဲအိၣ်မဟ့ၣ် ဒီးလုၢ်ခၢၣ် မဲၤထြီၤဟီၣ်
ကဝီၤအံၤလီၤ. မ့ၢ်နတၢ်လိၣ်ဘၣ်န့ၣ်တြးဘၣ်စ့ၢ်ကိးဒီးပ
တၢ်မၤစၢၤန့ၣ်, ဝံသးစူၤဆဲးကျိးဘၣ်ပဝဲလီၤ ခိၣ်သ့ၣ်လၢ-
(၄၀၂) ၃၅၉ ၁၂၆၅ တက့ၢ်.

ခဲအံၤန့ၣ်ပတူၢ်လိၣ်

- ပုၤလၢအအိၣ်ဒီး န့ၣ်တြးစံကၢ်မိၣ်ခိၣ်ခိၣ်
- နိုၣ်ကစၢ်အတၢ်



မ္မိအိမ်ထောင်စု တပ်ဖွဲ့ဆောင်ရွက်ပေးရမည့် မိမိအိမ်ထောင်စုအဖွဲ့ဝင်များ

- မိမိအိမ်ထောင်စုအဖွဲ့ဝင်များအားလုံးအားလက်ထောက်ပံ့ပိုးပေးရမည်
- မိမိအိမ်ထောင်စုအဖွဲ့ဝင်များအားလုံးအားလက်ထောက်ပံ့ပိုးပေးရမည်
- မိမိအိမ်ထောင်စုအဖွဲ့ဝင်များအားလုံးအားလက်ထောက်ပံ့ပိုးပေးရမည်
- မိမိအိမ်ထောင်စုအဖွဲ့ဝင်များအားလုံးအားလက်ထောက်ပံ့ပိုးပေးရမည်
- မိမိအိမ်ထောင်စုအဖွဲ့ဝင်များအားလုံးအားလက်ထောက်ပံ့ပိုးပေးရမည်
- မိမိအိမ်ထောင်စုအဖွဲ့ဝင်များအားလုံးအားလက်ထောက်ပံ့ပိုးပေးရမည်
- မိမိအိမ်ထောင်စုအဖွဲ့ဝင်များအားလုံးအားလက်ထောက်ပံ့ပိုးပေးရမည်
- မိမိအိမ်ထောင်စုအဖွဲ့ဝင်များအားလုံးအားလက်ထောက်ပံ့ပိုးပေးရမည်
- မိမိအိမ်ထောင်စုအဖွဲ့ဝင်များအားလုံးအားလက်ထောက်ပံ့ပိုးပေးရမည်
- မိမိအိမ်ထောင်စုအဖွဲ့ဝင်များအားလုံးအားလက်ထောက်ပံ့ပိုးပေးရမည်

မိမိအိမ်ထောင်စုအဖွဲ့ဝင်များအားလုံးအားလက်ထောက်ပံ့ပိုးပေးရမည်



ပ က တိ န ကျိန်

- အိမ်ထောင်စု
- ပထမ
- အိမ်ထောင်စု
- ဟောပြော
- ကဏ္ဍ
- နံပါတ်
- ရက်စွဲ
- စုမူဝင်
- စာပေ
- ထိုင်ခုံ
- ကျိန်တံ
- အိမ်ထောင်စု
- အိမ်ထောင်စု

Omaha

8610 W Dodge Rd., Suite 1
 Omaha, NE 68114
 Phone: 402.359.1265
 After Hours: 402.740.2592
 Fax: 402.315.3517

Lincoln

770 N Cotner Blvd., Suite 306
 Lincoln, NE 68505
 Phone: 402.937.7524
 After Hours: 402.740.2592



နန္ဒာဖိထာဖိ . ပပင်လာဆီ

အိမ်ထောင်စု အဖွဲ့ဝင်များအားလုံး



Website: www.akkasehhc.com

Email: info@akkaseomaha.com